

## ရောင်းဝယ်မှုဆိုင်ရာလုပ်ငန်းစဉ်များ

### အခန်း(၁) ရည်ရွယ်ချက်

၁။ ရန်ကုန်စတော့အိတ်ချိန်း (နောင်တွင် “အိတ်ချိန်း” ဟုသုံးမည်)၏ စတော့ရှယ်ယာများ ရောင်းဝယ်ရေး ဈေးကွက်တွင် လိုအပ်သောကိစ္စရပ်များအတွက် ဤ စည်းမျဉ်းများကို ထုတ်ပြန်လိုက်သည်။

၂။ ဤစည်းမျဉ်းများတွင် ပါဝင်သောအချက်များ ပြင်ဆင်ခြင်းကို ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ် ချက်ဖြင့်သာပြင်ဆင်ရမည်။ သို့သော် ခြွင်းချက်အနေဖြင့်အသေးအဖွဲ့ ပြင်ဆင်ချက်များအတွက် မလိုအပ်ပါ ။

### အခန်း (၂) သီးခြားစည်းမျဉ်းများထုတ်ပြန်ခွင့်

၁။ အိတ်ချိန်းတွင် ပါဝင်ရောင်းဝယ်သူများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို “ရောင်းဝယ်မှုတွင်ပါဝင် ဆောင်ရွက်သူများဆိုင်ရာ လုပ်ငန်းစဉ်များ” တွင် ထည့်သွင်းထုတ်ပြန်ရမည်။

၂။ အိတ်ချိန်းတွင် ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ခြင်းအတွက် စာရင်းရှင်းလင်း ပေးချေခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို “စာရင်းရှင်းလင်းခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာလုပ်ငန်း စည်းမျဉ်းများ” တွင် ထည့်သွင်းထုတ်ပြန်ရမည်။

၃။ ငွေချေးသက်သေခံလက်မှတ်များစာရင်းတင်သွင်းခြင်း၊ စာရင်းဝင်အဖြစ်မှ ပယ်ဖျက်ခြင်း၊ စာရင်းဝင် ကုမ္ပဏီများမှလိုက်နာဆောင်ရွက်ရန်ကိစ္စများနှင့်စာရင်းဝင်ရှယ်ယာများနှင့်ပတ်သက်သည့်အခြားလိုအပ်သော ကိစ္စရပ်များကို “စာရင်းတင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များ” တွင်ထည့်သွင်း ထုတ်ပြန်ရမည်။

### အခန်း (၃) အဓိပ္ပာယ်ဖွင့်ဆိုချက်များ

ဤလုပ်ငန်းစဉ်များတွင်(အထူးစည်းမျဉ်းများနှင့်သက်ဆိုင်ရာစည်းမျဉ်းများအပါအဝင်) စတော့ဆိုသည့် အဓိပ္ပာယ်မှာ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေအခန်း(၂) အပိုဒ် (၁)တွင်ပြဋ္ဌာန်း ထားသော ရှယ်ယာကိုဆိုလိုသည်။

### အခန်း (၄) ရုံးပိတ်ရက်များ

၁။ အိတ်ချိန်း၏ရုံးပိတ်ရက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) စနေနေ့

(၂) တနင်္ဂနွေနေ့

(၃) အစိုးရရုံးပိတ်ရက်များ

(၄) ဘဏ်ပိတ်ရက်များ

(၅) အိတ်ချိန်းမှ သီးခြားသတ်မှတ်သောရက်များ

၂။ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် အိပ်ချိန်း၏အခြားလုပ်ငန်းများကို ရုံးပိတ်ရက်များတွင် ဆောင်ရွက်ခြင်းမပြုရ။

**အခန်း(၅) ရောင်းဝယ်မည့် ငွေချေးသက်သေခံလက်မှတ်အမျိုးအစားများ**

အိပ်ချိန်းတွင်ရောင်းဝယ်မည့် ငွေချေးသက်သေခံလက်မှတ်အမျိုးအစားများမှာ စတော့ရှယ်ယာများ ဖြစ်သည်။

**အခန်း(၆) ရောင်းဝယ်မှုပုံသဏ္ဍာန်ခွဲခြားသတ်မှတ်ခြင်း**

အိပ်ချိန်းဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ဈေးပြိုင်စနစ်နှင့် ရှယ်ယာအရေအတွက်အမြောက်အများ ရောင်းဝယ်သည့်စနစ်ဟူ၍ခွဲခြားထားသည်။

**အခန်း(၇) အရောင်းအဝယ်ပြုလုပ်မည့်အချိန်**

၁။ ဈေးပြိုင်စနစ်အတွက် အော်ဒါများကို နံနက် (၉:၃၀) နာရီမှ နေ့လည် (၁:၀၀) နာရီ အထိ လက်ခံမည် ဖြစ်သည်။ ဈေးပြိုင်စနစ်ဖြင့် အောက်ဖော်ပြပါအချိန်များတွင် ဤစည်းမျဉ်းပါ အခန်း ၈ အပိုဒ်(၁)နှင့်(၂)တွင် ပြဋ္ဌာန်းထားသော နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။

(၁) နံနက် (၁၁:၀၀) နာရီ

(၂) နေ့လည် (၁:၀၀) နာရီ

၂။ ရှယ်ယာအရေအတွက်အမြောက်အများရောင်းဝယ်သည့်စနစ်အတွက် အော်ဒါများကို နံနက် (၁၀:၃၀) နာရီ မှ နေ့လည် (၁:၃၀) နာရီ အထိ လက်ခံမည် ဖြစ်ပါသည်။ အရောင်းအဝယ်ပြုလုပ်ခြင်းကို ဤစည်းမျဉ်းပါ အခန်း ၈ အပိုဒ်(၃) နှင့် (၄)တွင် ပြဋ္ဌာန်းထားသော နည်းလမ်းများအတိုင်း ဈေးနှုန်းနှင့်အရေအတွက်များ တွဲဖက်၍ရသော အချိန်အခါ များတွင် အရောင်းအဝယ်ပြုလုပ်ရမည်။

**အခန်း (၈) အော်ဒါများတွဲဖက်သည့်နည်းစနစ်**

၁။ ဈေးပြိုင်စနစ်တွင် ဤစည်းမျဉ်း အခန်း(၁၅) ၌ပြဋ္ဌာန်းထားသော ဦးစားပေးမှုအရ ဈေးနှုန်းအလိုက် အော်ဒါစုစုပေါင်းကို စုစုပေါင်းအရောင်းပမာဏနှင့် စုစုပေါင်းအဝယ်ပမာဏတို့တွင် ပမာဏအများဆုံးတွဲဖက် နိုင်သည့်ဈေးနှုန်းကို အရောင်းအဝယ် ပြုလုပ်သည့်ဈေးနှုန်းအဖြစ် သတ်မှတ်ပြီး အောက်တွင်ဖော်ပြထားသည့် အော်ဒါများအတွက်ရောင်းဝယ်မှုများကိုပြုလုပ်မည်ဖြစ်ပါသည်။ဈေးကွက်ပေါက်ဈေးအဝယ်အော်ဒါကို အများဆုံးဈေးနှုန်းဖြင့် ဝယ်ယူမည့် အဝယ်အော်ဒါဟု သတ်မှတ်ပြီး ဈေးကွက်ပေါက်ဈေး အရောင်းအော်ဒါကိုလည်း အနည်းဆုံးဈေးနှုန်းဖြင့် ရောင်းချမည့် အရောင်းအော်ဒါဟု သတ်မှတ်လျက် ဈေးနှုန်းအသီးသီးရှိ အဝယ်နှင့် အရောင်းအော်ဒါများကို အဝယ်အော်ဒါတွင် ဈေးအများဆုံးအော်ဒါမှစ၍လည်းကောင်း၊ အရောင်းအော်ဒါများ တွင်ဈေးအနည်းဆုံးအော်ဒါမှစ၍လည်းကောင်းအော်ဒါပမာဏများကို ဈေးနှုန်းအလိုက် စုပေါင်းတွက်ချက်ရန် ဖြစ်သည်။(ဤစည်းမျဉ်းအခန်း(၁၀)အပိုဒ် (၂)ပါအတိုင်း ဈေးနှုန်းကန့်သတ်ချက်များကို အိပ်ချိန်းမှ သတ်မှတ်မည်။ နောင်တွင် ဤအတိုင်းကျင့်သုံးရမည်။)

(က)အရောင်းအဝယ်ဖြစ်မြောက်သည့်ဈေးနှုန်းနှင့်အနီးစပ်ဆုံးရှိသည့် အရောင်းအော်ဒါများ စုစုပေါင်းပမာဏ နှင့်ယင်းဈေးနှုန်း ရှိ အဝယ်အော်ဒါများစုစုပေါင်းပမာဏ၊

(ခ)အရောင်းအဝယ် ဖြစ်မြောက်သည့် အမှာလွှာဈေးနှုန်းတွင်ရှိသော အဝယ်အော်ဒါများ စုစုပေါင်းပမာဏ (သို့မဟုတ်) အရောင်းအော်ဒါစုစုပေါင်းပမာဏ

၂။ အထက်ဖော်ပြပါအပိုဒ်၌ ဈေးနှုန်းအလိုက် စုပေါင်းထားသည့် အရောင်းအော်ဒါ စုစုပေါင်းပမာဏနှင့် အဝယ်အော်ဒါစုစုပေါင်းပမာဏတို့တွင် ပမာဏအများဆုံးတွဲဖက်နိုင်သောဈေးနှုန်းမှာနှစ်ခု (သို့မဟုတ်) နှစ်ခု ထက်ပိုသောကိစ္စတွင် အမှာလွှာဈေးပြိုင်စနစ်၏ နောက်ဆုံးအရောင်းအဝယ် ဖြစ်မြောက်သည့် ဈေးနှုန်းနှင့် အနီးစပ်ဆုံးဈေးနှုန်းကိုအသုံးပြု၍ရောင်းဝယ်မှုပြုလုပ်ရမည်ဖြစ်သည်။(တစ်နေ့တာအတွင်းပုံမှန်ရောင်းဝယ်မှု ၏လက်ရှိအချိန်နှင့်အနီးစပ်ဆုံးအရောင်းအဝယ်ဖြစ်မြောက်သည့်စတော့ရှယ်ယာဈေးနှုန်းကိုဆိုလိုသည်)ယင်း ဈေးနှုန်းကို သတ်မှတ်ခြင်းမပြုနိုင်ပါက တစ်နေ့တာအတွက် အခြေခံဈေးနှုန်းကို အသုံးပြုရန် ဖြစ်သည်။ (ဤ စည်းမျဉ်းပါအခန်း(၁၀)၊အပိုဒ်(၂)နှင့်အညီ သတ်မှတ်ထားသောဈေးနှုန်းကန့်သတ်ချက်ကိုဆိုလိုပြီး နောင်တွင် ဤအတိုင်းကျင့်သုံးရမည်။)

၃။ ရှယ်ယာအရေအတွက်အမြောက်အများ ရောင်းဝယ်သည့်စနစ်တွင် သတ်မှတ်ထားသည့် အနည်းဆုံး အရေအတွက်ပြည့်မီသော အရောင်းအော်ဒါများ (သို့မဟုတ်) အဝယ်အော်ဒါများ (ဤစည်းမျဉ်းပါ အခန်း(၁၂) အပိုဒ်(၂)အရ သတ်မှတ်ထားသည့် အရေအတွက်ဖြစ်ပြီး နောင်တွင်ဤစနစ်အတိုင်းကျင့်သုံးရမည်)၏ တွဲဖက် ဈေးနှုန်းတစ်ခုတွင် သက်ဆိုင်ရာအော်ဒါများတစ်ခု ထက်ပို၍ တွဲဖက်နေသောအခါ ယင်းကဲ့သို့တွဲဖက်နေသည့် အရောင်းအော်ဒါနှင့် အဝယ်အော်ဒါများအတွက် တွဲဖက်လိုက်သည့် ဈေးနှုန်းကို အရောင်းအဝယ် ဖြစ်မြောက် သည့်ဈေးနှုန်းအဖြစ် သတ်မှတ်၍ အရောင်းအဝယ်ပြုလုပ်နိုင်သည်။

၄။ အထက်အပိုဒ်တွင် အရောင်းအဝယ်ဖြစ်မြောက်သည့်ဈေးနှုန်းသည် အမှာလွှာဈေးပြိုင်စနစ်၏ နောက် ဆုံးအရောင်းအဝယ်ဖြစ်မြောက်သည့် ဈေးနှုန်းအပေါ်မူတည်၍ အိပ်ချိန်းမှ သတ်မှတ်ထားသော ဈေးနှုန်း ကန့်သတ်ချက်ဘောင်ထက်ကျော်လွန်ပါ က အရောင်းအဝယ်မပြုလုပ်ရ။

**အခန်း(၉)ပေးချေသည့်နေ့**

အရောင်းအဝယ်ဖြစ်ပြီးနောက် တတိယမြောက်ရုံးဖွင့်ရက်တွင် ပေးချေမှုပြုလုပ်မည်ဖြစ်သည်။

(ရောင်းဝယ်သည့်နေ့+ ၃ရက်၊ ထို (၃)ရက်တွင် ရုံးပိတ်ရက် များမပါ။)

**အခန်း(၁၀) အော်ဒါအမျိုးအစား**

၁။ အော်ဒါများကို ဈေးကွက်ပေါက်ဈေးအော်ဒါနှင့် ဈေးနှုန်းကန့်သတ်အော်ဒါဟူ၍ ခွဲခြားထားသည်။ ရှယ်ယာအရေအတွက် အမြောက်အများရောင်းဝယ်သည့်စနစ်တွင် ဈေးနှုန်းကန့်သတ်အော်ဒါကိုသာ လက်ခံ ဆောင်ရွက်မည်။

၂။ အခြေခံဈေးနှုန်းအရ သတ်မှတ်ထားသော ဈေးနှုန်းကန့်သတ်ချက်ဘောင်ထက် ကျော်လွန်ပါ က ဈေးနှုန်းကန့်သတ်အော်ဒါကို အိပ်ချိန်းမှ လက်ခံဆောင်ရွက်မည်မဟုတ်ပါ ။

၃။ အော်ဒါပေးပို့မှာယူထားသော်လည်း ရောင်းဝယ်မှုမပြီးမြောက်သေးသည့် အော်ဒါများကို ယင်းရောင်းဝယ်မှုတွင် ပါဝင်ဆောင်ရွက်သူများမှ ပယ်ဖျက်ခြင်းအား အိပ်ချိန်းမှ ခွင့်ပြုနိုင်သည်။

**အခန်း(၁၁) အော်ဒါတွင်ပါဝင်ရမည့်အချက်များ**

၁။ ရောင်းဝယ်မှုတွင် ပါဝင်ဆောင်ရွက်သူများသည် အိပ်ချိန်းသို့ အော်ဒါများပေးပို့မှာယူရာ၌ အောက်ပါ အချက်များကို ရှင်းလင်းစွာဖော်ပြရမည်။ နံပါတ်(၆)အချက်ကို ရှယ်ယာအရေအတွက် အမြောက်အမြား ရောင်းဝယ်သည့်စနစ်တွင်သာ အသုံးပြုရမည်။

(၁) ရည်ညွှန်းအော်ဒါအမှတ်စဉ်

(၂) အရောင်း (သို့မဟုတ်) အဝယ်

(၃) ဈေးနှုန်း ( ဈေးကွက် ပေါက်ဈေး အော်ဒါတွင်မဖော်ပြရ)

(၄) အရေအတွက်

(၅) ကိုယ်ပိုင် (သို့မဟုတ်)ကြားခံကိုယ်စားလှယ်

(၆) အခြားတစ်ဖက်မှ ရောင်းဝယ်မှုတွင်ပါဝင်ဆောင်ရွက်သူ၏အမည်

**အခန်း (၁၂) အော်ဒါပေးပို့မှာယူနိုင်သည့်အရေအတွက်**

၁။ အမှာလွှာဈေးပြိုင်စနစ်အတွက် အော်ဒါတစ်ခုတွင် အနည်းဆုံးရှယ်ယာ (၁)စောင် မှာယူရန်ဖြစ်ပြီး ထပ်တိုး အရေအတွက်ကို ရှယ်ယာ(၁)တစ်စောင်ချင်းစီတိုး၍ မှာယူနိုင်သည်။

၂။ ရှယ်ယာအရေအတွက် အမြောက်အများရောင်းဝယ်သည့်စနစ်အတွက် အော်ဒါတစ်ခုတွင် အနည်းဆုံး မှာယူရမည့် ရှယ်ယာအရေအတွက်ကို အိပ်ချိန်းမှ သတ်မှတ်မည်ဖြစ်ပြီး ထပ်တိုးအရေအတွက်ကို ရှယ်ယာ (၁)စောင်ချင်းစီတိုး၍မှာယူနိုင်သည်။

**အခန်း(၁၃)တစ်ချက်ချန်အော်ဒါဈေးနှုန်း**

၁။ အမှာလွှာဈေးပြိုင်စနစ်အတွက် တစ်ချက်ချန်အော်ဒါဈေးနှုန်း ပြောင်းလဲမှုကို အိပ်ချိန်းမှ သတ်မှတ်မည်။

၂။ ရှယ်ယာအရေအတွက်အမြောက်အများရောင်းဝယ်သည့်စနစ်အတွက် တစ်ချက်ချန်ဈေးနှုန်းမှာ မြန်မာကျပ်ငွေ (၁) ကျပ် ဖြစ်ရမည်။

**အခန်း (၁၄) အော်ဒါသက်တမ်း**

၁။ တစ်နေ့တာရောင်းဝယ်သည့်အချိန်ပြီးဆုံးလျှင်အော်ဒါသက်တမ်း ကုန်ဆုံးမည်။

**အခန်း(၁၅) ဈေးနှုန်း / အချိန် ဦးစားပေးစနစ်**

၁။ အမှာလွှာဈေးပြိုင်စနစ်ဆောင်ရွက်နေစဉ် အတွင်းဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့တွင် ဦးစားပေးမှု စနစ်ကို အောက်ပါအချက်များအပေါ်၌ အခြေခံရမည်။

(က) အနိမ့်ဆုံးရောင်းဈေးသည် အမြင့်ဆုံးရောင်းဈေးထက် ဦးစားပေးမှုရရှိမည်ဖြစ်ပြီး ဈေးမြင့်သည့် ဝယ်ဈေးသည် ဈေးနိမ့်သည့်ဝယ်ဈေးထက် ဦးစားပေးမှုရရှိမည်။ သို့သော်ဈေးကွက်ပေါက်ဈေးအော်ဒါများ သည် အခြားဝယ်ဈေး၊ ရောင်းဈေးများ ထက်ဦးစားပေးမှုရရှိမည်။

(ခ) ဈေးနှုန်းတူညီသော ဈေးကွက်ပေါက်ဈေးအော်ဒါနှင့် ဈေးနှုန်းကန့်သတ်အော်ဒါတို့အတွက် ဦးစားပေး မှုကို အဝယ်အော်ဒါ(သို့မဟုတ်)အရောင်းအော်ဒါပေးပို့မှာယူသည့်အချိန်ပေါ်မူတည်၍ဆုံးဖြတ်မည်။အချိန်စော ၍ပေးပို့မှာယူသော အဝယ်အော်ဒါ (သို့မဟုတ်) အရောင်းအော်ဒါသည် အချိန်နောက်ကျ၍ ပေးပို့မှာယူသော အဝယ်အော်ဒါ(သို့မဟုတ်)အရောင်းအော်ဒါထက် ဦးစားပေးမှုရရှိမည်။

**အခန်း (၁၆) အော်ဒါများပေးပို့မှာယူခြင်း**

၁။ အမှာလွှာဈေးပြိုင်စနစ်တွင် အရောင်းအဝယ်အော်ဒါများ ပေးပို့မှာယူခြင်းနှင့် အော်ဒါပယ်ဖျက်ခြင်း တို့ကို အိပ်ချိန်းမှ သင့်လျော်သည်ဟု ယူဆသော အော်ဒါပေးပို့မှာယူသည့် စနစ်တစ်ခုဖြင့် ဆောင်ရွက်ရမည်။

၂။ ရှယ်ယာအရေအတွက် အမြောက်အများရောင်းဝယ်သည့်စနစ်တွင် အရောင်းအဝယ်အော်ဒါများ ပေးပို့မှာ ယူခြင်းရောင်းချခြင်းနှင့် အော်ဒါပယ်ဖျက်ခြင်းတို့ကို အိပ်ချိန်းမှ သတ်မှတ်ထားသော နည်းလမ်းဖြင့် ဆောင်ရွက်ရမည်။

**အခန်း(၁၇) ရောင်းဝယ်မှုကိုရပ်ဆိုင်းခြင်း**

၁။ အိပ်ချိန်းသည် အမှာလွှာဈေးပြိုင်စနစ်ဖြင့်ရောင်းဝယ်မှုဆောင်ရွက်ရာတွင် အောက်ပါကိစ္စများ အနက် တစ်ခုခု ဖြစ်ပေါ်ပါက ရောင်းဝယ်မှုကို ရပ်ဆိုင်းနိုင်သည်။

- (က) ရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်များကို သိသာစွာထိခိုက်နိုင်ဖွယ်ရှိသည့် ကိစ္စ၊
- (၂) ပုံမှန်မဟုတ်သော ရောင်းဝယ်မှုအခြေအနေများ၊
- (၃) ပုံမှန် ရောင်းဝယ်မှုစနစ်ကို ထိခိုက်စေမည့် ပြဿနာတစ်ခုခုဖြစ်ပွားခြင်း၊
- (၄) ရောင်းဝယ်မှုများကို ရပ်တန့်စေနိုင်သောကိစ္စ၊
- (၅) ရောင်းဝယ်မှုကို ဆက်လက်လုပ်ဆောင်ရန်မသင့်ဟု အိပ်ချိန်းကယူဆသည့်ကိစ္စ။

၂။ အထက်အပိုဒ်ပါ ပြဋ္ဌာန်းချက်များအရ ရောင်းဝယ်မှုရပ်ဆိုင်းခဲ့သောကိစ္စများတွင် ရောင်းဝယ်မှု ပြန်လည်စတင်ရန် အချိန်သတ်မှတ်ခြင်းကို အကြောင်းအရာကိစ္စတစ်ခုချင်းပေါ်မူတည်၍အိပ်ချိန်းမှသတ်မှတ် မည်။

၃။ အထက်အပိုဒ်တွင် ပြဋ္ဌာန်းခဲ့သည့်နည်းဥပဒေပုဒ်မနှစ်ခု၏ ပြဋ္ဌာန်းချက်များအရ ရောင်းဝယ်မှု ရပ်ဆိုင်းထားစဉ်ရောင်းဝယ်မှုများကိုပြီးမြောက်အောင်ဆောင်ရွက်မည်မဟုတ်ပဲရောင်းဝယ်မှုတွင်ပါဝင်သူများ ၏ အရောင်းအဝယ်အမှာလွှာများ ပေးပို့မှာယူခြင်းနှင့် ပယ်ဖျက်ခြင်းကို အိပ်ချိန်းမှတားမြစ်နိုင်သည်။

၄။ အပိုဒ်(၁)နှင့်(၂)ပါ ပြဋ္ဌာန်းချက်များအရ အမှာလွှာဈေးပြိုင်စနစ်အား ရပ်ဆိုင်းထားသည့်ကာလ အတွင်း ရှယ်ယာအရေအတွက် အမြောက်အများရောင်းဝယ်သည့်စနစ်ကိုလည်း ရပ်ဆိုင်းထားမည်။

**အခန်း (၁၈) ရောင်းဝယ်မှုကိုရပ်ဆိုင်းခြင်း**

၁။ အိပ်ချိန်းသည် အောက်ပါကိစ္စတစ်ခုခုကြောင့် ဈေးပြိုင်စနစ်အား ထိခိုက်စေနိုင်ပါက ရောင်းဝယ်မှု များကို ဖျက်သိမ်းနိုင်သည်။

(က) မှားယွင်းသည့်အော်ဒါကြောင့် ရောင်းဝယ်မှုကိုထိခိုက်စေပြီး စာရင်းပေးချေ ဆောင်ရွက်ရန် လွန်စွာ ခက်ခဲခြင်းကြောင့် ဈေးကွက်အတွင်း ကမောက်ကမဖြစ်နိုင်ဖွယ်ရှိသည်ဟု မှတ်ယူသည့်အခါ (သို့မဟုတ်)

(ခ) ကြိုတင်ရည်ရွယ်၍ ပြုလုပ်ခြင်းအပါအဝင် မရှောင်လွှဲနိုင်သော အကြောင်းတရားများကြောင့် အိပ်ချိန်း၏လုပ်ငန်းစနစ်များတွင် အရောင်းအဝယ်မှတ်တမ်းများ ပျောက်ဆုံးခြင်း၊ ယင်းပျောက်ဆုံး သွားသော မှတ်တမ်းများအားလုံးကို ပြန်လည်ရယူရန်ခက်ခဲသည်ဟု အိပ်ချိန်းမှ ယူဆသည့်အခါ (သို့မဟုတ်) စာရင်းရှင်းလင်းရန်နှင့် ငွေပေးချေခြင်း ဆောင်ရွက်ရန် အလွန်ခက်ခဲသည့်အခါ

(၂) အထက်အပိုဒ်များ၏ ပြဋ္ဌာန်းချက်များအရ အိပ်ချိန်းမှ ရောင်းဝယ်မှုကို ဖျက်သိမ်းသည့်အခါ ယင်း ရောင်းဝယ်မှုကို အရောင်းအဝယ် ဖြစ်မြောက်မှု လုံးဝမရှိသကဲ့သို့ မှတ်ယူရမည်။

(၃) ရောင်းဝယ်မှုတွင်ပါဝင်သူတစ်ဦးသည် အပိုဒ်(၁)ပါ ပြဋ္ဌာန်းချက်အရအိပ်ချိန်းမှ ရောင်းဝယ်မှုအား ဖျက်သိမ်းခဲ့သည့်အတွက် ပေါ်ပေါက်ခဲ့သော နစ်နာဆုံးရှုံးမှုများကို မှားယွင်းသည့် အော်ဒါပေးပို့မှာယူခဲ့သော ရောင်းဝယ်သူထံမှ နစ်နာကြေးအဖြစ် တောင်းခံခွင့်မရှိစေရ။ သို့ရာတွင် အရောင်းအဝယ်တွင် ပါဝင်သူ တစ်ဦးကို အခြားရောင်းဝယ်သူတစ်ဦးက ကြိုတင်ရည်ရွယ်၍ သော်လည်းကောင်း (သို့မဟုတ်) အလွန်အမင်း ပေါ့လျော့မှုကြောင့်သော်လည်းကောင်း ဖြစ်ပေါ်ခဲ့ရသည့်ကိစ္စရပ်များ အတွက် ခြွင်းချက်ထားရှိရမည်။

**အခန်း (၁၉) အမှားပြင်ဆင်ခြင်း**

၁။ ရောင်းဝယ်မှုတွင်ပါဝင်ဆောင်ရွက်သူတစ်ဦးသည် ယုံမှတ်အပ်နှံထားသည့် ဖောက်သည်၏ ညွှန်ကြား ချက်အတိုင်းအိပ်ချိန်းတွင်အရောင်းအဝယ်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါကအဆိုပါ ရောင်းဝယ် မှုတွင်ပါဝင်သူသည် အိပ်ချိန်း၏ကြိုတင်အတည်ပြုချက်ရယူ၍ အိပ်ချိန်းမှသင့်လျော်သည်ဟု သတ်မှတ်ထား သည့် ဈေးနှုန်းဖြင့် စတော့အား ရောင်းချခြင်း (သို့မဟုတ်) ဝယ်ယူခြင်းကို အမှာလွှာဈေးပြိုင်ရောင်းဝယ်မှုပုံစံ နှင့်ရှယ်ယာအရေအတွက် အမြောက်အများရောင်းဝယ်မှုပုံစံတို့မှလွဲ၍ အိပ်ချိန်းမှ သင့်လျော်သော အခြား ရောင်းဝယ်မှုပုံစံဖြင့် ဆောင်ရွက်နိုင်သည်။

၂။ ယုံမှတ်အပ်နှံထားသည့်ဖောက်သည်၏ညွှန်ကြားချက်အရအထက်အပိုဒ်တွင်ဖော်ပြထားသည့်အတိုင်း ရောင်းဝယ်မှု ပြုလုပ်ခဲ့ခြင်းအတွက် စာရင်းပေးချေခြင်းကို ဖောက်သည်မှ ပေးချေနိုင်သည့်နေ့ရက်တွင် ဆောင်ရွက်ရမည်။

**အခန်း(၂၀) ရောင်းဝယ်မှုအစီရင်ခံစာ**

၁။ ရောင်းဝယ်မှု ပြုလုပ်ဆောင်ရွက်ပြီးသည့်အခါ အိပ်ချိန်းသည် ရောင်းဝယ်မှုတွင် ပါဝင်ဆောင်ရွက် သူများအား ရောင်းဝယ်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ချက်ချင်း အစီရင်ခံရမည်။

၂။ ရောင်းဝယ်မှုတွင် ပါဝင်ဆောင်ရွက်သူများသည် အိပ်ချိန်းမှအစီရင်ခံစာ လက်ခံရရှိသောအခါ ရောင်းဝယ်မှုနှင့် ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ချက်ချင်းအတည်ပြု ပြန်ကြားရမည်။

**အခန်း(၂၁) ရောင်းဝယ်မှုသတင်းများထုတ်ပြန်ခြင်း**

ရောင်းဝယ်မှု ပြုလုပ်ပြီးသည့်အခါ ရောင်းဝယ်မှုနှင့် သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို အိပ်ချိန်းမှ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း သတင်းထုတ်ပြန်ရမည်။

**အခန်း(၂၂) ပေးလျော်ရန်တာဝန်မှကင်းလွတ်ခွင့်ပြုခြင်း**

အိပ်ချိန်းတွင် ပါဝင်ရောင်းဝယ်မှုအပေါ်မှ နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်ခဲ့ပါက ရောင်းဝယ်မှုတွင် ပါဝင် ဆောင်ရွက်သူများသည် အိပ်ချိန်းထံမှ လျော်ကြေးတောင်းခံနိုင်ခွင့်မရှိစေရ။ သို့ရာတွင်အိပ်ချိန်းမှ ကြိုတင် ရည်ရွယ်၍ဖြစ်စေ (သို့မဟုတ်) အလွန်အမင်းပေါ့လျော့ခြင်းကြောင့် ဖြစ်စေပေါ်ပေါက်ခဲ့သည့်ကိစ္စတွင်မူ ပေးလျော် ရန်တာဝန်မှ ကင်းလွတ်ခွင့်မရှိစေရ။

**အခန်း(၂၃) အခြားပြဋ္ဌာန်းချက်**

ဤလုပ်ငန်းစဉ်များနှင့် အခြားဆက်စပ်စည်းမျဉ်းတို့အရ ဖော်ပြထားသည့်ကိစ္စများအပြင် အိပ်ချိန်း၏ အခြားသော ကိစ္စရပ်များတွင် ရောင်းဝယ်မှုအတွက် လိုအပ်သည်ဟု ယူဆပါက ကိစ္စတစ်ခုချင်း အလိုက် အိပ်ချိန်းမှ လိုအပ်သလို စီစဉ်ဆောင်ရွက်ခြင်းကို ပြုလုပ်နိုင်သည်။

**ဖြည့်စွက်ပြဋ္ဌာန်းချက်**

ဤလုပ်ငန်းစဉ်များကို၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက် နေ့မှစ၍ ကျင့်သုံးဆောင်ရွက်မည်။